



ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ

UNITED NATIONALITIES FEDERAL COUNCIL (UNION OF BURMA)

**ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယအကြိမ် ညီလာခံ ထုတ်ပြန်
ကြေညာချက်**

ရက်စွဲ။ ။ ၂၀၁၇ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့မှ (၂၉) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

၁။ ညီလာခံ၏ ပထမပိုင်းအဖြစ် ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၀) ရက်မှ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ရာတွင် ကိုယ်စားလှယ်စုစုပေါင်း (၆၂) ဦးတက်ရောက်ခဲ့ကြပြီး UNFC ၏ ဒုတိယသက်တမ်းဖြစ်သော ၂၀၁၄ ခုနှစ်၊ ဩဂုတ်လမှ ၂၀၁၇ ခုနှစ်၊ ဇွန်လအထိ ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းဆောင်ရွက်မှုနှင့် မိမိတို့နှင့်ဆက်စပ် သည့် ပြည်တွင်းပြည်ပ အစီရင်ခံစာများအား ဖတ်ကြားတင်သွင်းခြင်း၊ သုံးသပ်ခြင်း၊ အတည်ပြုခြင်း၊ ခေါင်း ဆောင်သစ်များရွေးကောက်တင်မြောက်ခြင်း တို့ပြုလုပ်ခဲ့ကြသည့်အပြင် အဖွဲ့ဝင်အချို့ မှ နှုတ်ထွက်ခွင့် တောင်းခံခြင်းနှင့် အဖွဲ့ဝင်သစ်များအား လက်ခံခြင်း ကိစ္စတို့ကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ UNFC ၏ တတိယသက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (၉) ဦးပါဝင်သော ကောင်စီဝင် စုစုပေါင်း (၂၄) ဦးတို့ကို ရွေးချယ်တင်မြောက်ခဲ့ကြပါသည်။ *(ကောင်စီဝင်စာရင်းကို ပူးတွဲထားပါသည်)*

၂။ ညီလာခံ၏ ဒုတိယပိုင်းအစီအစဉ်ကို ဇွန်လ (၂၇) ရက်မှ (၂၉) ရက်နေ့အထိ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာတွင် UNFC အဖွဲ့ဝင်များအပြင် မိတ်ဖက်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း များ၊ မိတ်ဖက်တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် မိတ်ဖက်အရပ်ဖက်လူထုအခြေပြုလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် လေ့လာသူများ၊ နည်းပညာအထောက်အကူပြုများ စုစုပေါင်း (၁၀၃) ဦးပါဝင် တက်ရောက်ခဲ့ကြပါသည်။

၃။ UNFC ၏ ညီလာခံ ဒုတိယပိုင်းအစီအစဉ်တွင် မိုင်ဂျာယာန်၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ အတွင်းကျင်း ပြုလုပ်ခဲ့သည့် EAOs မျက်နှာစုံညီအစည်းအဝေးမှချမှတ်ခဲ့သော ပင်လုံ လက်စွဲ၊ ဖက်ဒရယ်အခြေခံမူ၊ လုံခြုံ ရေးနှင့်ကာကွယ်ရေးမူဝါဒနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ဆိုင်ရာ လုပ်ငန်းများအပြင် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ၊ ဒုတိယအစည်း အဝေးအခင်းအကျင်းနှင့် ရလဒ်တို့အပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ပါသည်။

၄။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ၊ ဒုတိယအစည်းအဝေး အခင်းအကျင်းနှင့် ရလဒ် တို့ကိုသုံးသပ်ကြရာတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊ လုပ်ငန်းကော်မတီများ၊ ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအတွင်းရေးမှူးအဖွဲ့၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) နှင့် NCA အကောင်အထည်ဖော်မှုဆိုင် ရာညှိနှိုင်းအစည်းအဝေး (JICM) စသည့် အစည်းအဝေးများ အဆင့်ဆင့်တွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် NCA စာချုပ်ပါအချက်များ၊ သဘောထားများနှင့် ကတိကဝတ်များအပေါ်လိုက်နာမှု အားနည်း နေခြင်း၊ ပျက်ကွက်နေခြင်းတို့ကို တွေ့ရှိရပါသည်။

၅။ ထို့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်နိုင်ခြင်း၊ ကဏ္ဍအလိုက်လုပ်ငန်းကော်မတီဆွေးနွေးပွဲများတွင် အချိန်လုံလောက်စွာမရရှိသဖြင့် မူဝါဒဆိုင်ရာကိစ္စရပ်များကို ကျေကျလည်လည်မဆွေးနွေးနိုင်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ လုပ်ပိုင်ခွင့်များ မရင်းလင်းခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးအစီအစဉ်များကျင်းပသည့် အခင်းအကျင်းတွင် အားနည်းချက်များရှိနေခြင်း၊ ရရှိလာသည့် ညီလာခံရလဒ်များသည် အားလုံးကိုကိုယ်စားပြုမှုလွှမ်းခြုံမှုမရှိခြင်း၊ ညီလာခံတက်ရောက်သော အဖွဲ့အစည်းအားလုံး၏ ဆုံးဖြတ်ချက်များမပါရှိခြင်း၊ ဆွေးနွေးပွဲများအဆင့်ဆင့်တွင် အစုအဖွဲ့များအကြားဆွေးနွေးရာ၌ တန်းတူညီမျှမှုမရှိခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို အဆုံးမသတ်နိုင်သေးသောကြောင့် ညီလာခံကျင်းပပုံနှင့် ဆုံးဖြတ်ချက်ချမှတ်ပုံနည်းလမ်းများ ရှင်းလင်းမှုမရှိခြင်းစသည့် အားနည်းချက်များရှိနေသည်ကို တွေ့ရှိရပါသည်။

၆။ အထက်ပါ အားနည်းချက်များသည် (KNU) ကရင်အမျိုးသားအစည်းအရုံး နှင့် (RCSS) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့၏ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးအပေါ် သုံးသပ်ထုတ်ပြန်ချက်များနှင့် တူညီနေသည်ကိုတွေ့ရှိရပါသည်။

၇။ အမှန်စင်စစ် ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အထက်ပါအားနည်းချက်များကိုအတူတကွ တွေ့ဆုံညှိနှိုင်းအဖြေရှာကြမသာလျှင် အာမခံချက်ရှိသောငြိမ်းချမ်းရေးကိုရရှိနိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစုအဖွဲ့များအားလုံးပါဝင်လာနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်တွင် အကျေအလည်ဆွေးနွေးရေးတို့ကို အားလုံးသဘောတူလက်ခံနိုင်သည့် အခြေအနေရောက်ရှိအောင် ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးအကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းသည်။

၈။ သို့ဖြစ်ပါ၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအရပ်ဖက်လူထုအခြေပြုလူမှုအဖွဲ့အစည်းများမှ စုပေါင်းကြိုးပမ်းသွားကြမည်ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

**ဒုတိယအကြိမ် ညီလာခံ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)**

ဆက်သွယ်ရန်-

၁။ ချဉ်းရယ်	(UNFC)	ဖုန်း + 66 (0) 9 327 120 09
၂။ စိုင်းကျော်ညွန့်	(UNA)	ဖုန်း + 95 (0) 9 516 972 3
၃။ မိုင်ချင်းချင်း	(NBF)	ဖုန်း + 95 (0) 9 245 058 3
၄။ ဒေါ်တင်တင်ညို	(WLB)	ဖုန်း + 66 (0) 9 106 797 06
၅။ ဆလှိုင်းရမ်ကုလ်ကျိုး	(NCA-S EAOs)	ဖုန်း + 66 (0) 9 879 421 37



ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ
UNITED NATIONALITIES FEDERAL COUNCIL (UNION OF BURMA)

တတိယအကြိမ် UNFC ကောင်စီသက်တမ်း တွင် တာဝန်ထမ်းဆောင်မည့် ကောင်စီဝင် များ၏ အမည်စာရင်း

စဉ်	အမည်	မိခင် အဖွဲ့အစည်း	တာဝန် (UNFC)
၁	နိုင်ဟံသာ	NMSP	ဥက္ကဋ္ဌ
၂	ဒေါက်တာခင်မောင်	ANC	ဒုတိယ ဥက္ကဋ္ဌ
၃	ရှုဦးရယ်	KNPP	အထွေထွေအတွင်းရေးမှူး
၄	ဗိုလ်မှူးကြီး စဝ်ဆေအွန်	SSPP	တွဲဖက်အထွေထွေ အတွင်းရေးမှူး - ၁
၅	ဗိုလ်မှူးကြီး ဆော်လမွန်	LDU	တွဲဖက်အထွေထွေအတွင်းရေးမှူး - ၂
၆	ဗိုလ်ချုပ်ဘီထူး	KNPP	ဗဟိုအလုပ်အမှုဆောင်
၇	နိုင်အောင်မင်း	NMSP	ဗဟိုအလုပ်အမှုဆောင်
၈	ဗိုလ်မှူးကြီး မင်းထွန်း	ANC	ဗဟိုအလုပ်အမှုဆောင်
၉	ဦးထွန်းဇော်	ANC	ဗဟိုအလုပ်အမှုဆောင်
၁၀	အောင်ဆန်းမြင့်	KNPP	ကောင်စီဝင်
၁၁	ဗိုလ်မှူးကြီးဘုန်းနိုင်	KNPP	ကောင်စီဝင်
၁၂	ရူးတော်ရယ်(သက်)	KNPP	ကောင်စီဝင်
၁၃	နိုင်ရွှေသိန်း	NMSP	ကောင်စီဝင်
၁၄	နိုင်လယ်ကောင်း	NMSP	ကောင်စီဝင်
၁၅	နိုင်အေးမွန်	NMSP	ကောင်စီဝင်
၁၆	ကြာခွန်ဆာ	LDU	ကောင်စီဝင်
၁၇	နာဗစ်ဘွန်	LDU	ကောင်စီဝင်
၁၈	ကြာခင်မောင်လတ်	LDU	ကောင်စီဝင်
၁၉	ကြာမိုဒီ	LDU	ကောင်စီဝင်
၂၀	ဦးတိန်ဦး	ANC	ကောင်စီဝင်
၂၁	ဗိုလ်မှူးမြင့်မြတ်	ANC	ကောင်စီဝင်
၂၂	ဗိုလ်မှူးကြီး စဝ်မန်းဟုန်း	SSPP	ကောင်စီဝင်
၂၃	ဗိုလ်မှူးကြီး စဝ်ဆိုင်မိန်း	SSPP	ကောင်စီဝင်
၂၄	ဗိုလ်မှူး ဟတ်ဟန်	SSPP	ကောင်စီဝင်